

LESSON
2

がくせい
タムです。学生です

Tamu desu. Gakusee desu

တစ်ပါး။ ကျောင်းသူဖြစ်ပါတယ်။



ဒီနေ့အတွက် အတ်ဝင်ခန်း

ミーヤー： ただいま。

မီးယာ Tadaima.

ပြန်ရောက်ပါပြီ။

かいと 海斗 : はるさん、^{あたら}新しい^{しゅうにん}住人が着きましたよ。 ^つဟာရှပ်၊ နေမယ့်လူသစ်
ကိုက်တို Ha'ru-san, atarashi'i juunin ga tsukimashita yo. ရောက်နေပါပြီ။

はる : はーい。

ဟာရှပ် Haa'i.

ဟုတ်ကဲ့။

ようこそいらっしゃいました。

Yo'okoso irasshaimashita.

ကြိုဆိုပါတယ်။

タム : え、ロボット？

တမ် E, ro'botto?

အယ်၊ စက်ရုပ်လား။

かいと 海斗 : そう。^{おおや}大家のはるさんです。

ကိုက်တို So'o. O'oya no Ha'ru-san de'su.

ဟုတ်ပါတယ်။

ဒါက ကျွန်တော်တို့ရဲ့ အိမ်ရှင် ဟာရှပ်ပါ။

タム : はじめまして。

တမ် Hajimemashite.

မင်္ဂလာပါ။

タムです。^{がくせい}学生です。

Ta'mu de'su. Gakusee de'su.

တစ်ပါး။

ကျောင်းသူဖြစ်ပါတယ်။

よろしく^{ねが}お願いします。

Yoroshiku onegai-shima'su.

တွေ့ရတာ ဝမ်းသာပါတယ်။

ဝေါဟာရ

^{あたら}新しい အသစ်

atarashi'i

^{しゅうにん}住人 နေထိုင်သူ

juunin

^つ着< ဆိုက်ရောက်တယ်

tsu'ku

ロボット စက်ရုပ်

ro'botto

^{おおや}大家 အိမ်ရှင်

o'oya

^{がくせい}学生 ကျောင်းသား/ကျောင်းသူ

gakusee



Can-do!

နာမည်နဲ့ အလုပ်အကိုင်ကိုပြောပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်နိုင်တယ်

タムです。学生です。

Ta¹mu de¹su. Gakusee de¹su.

တမ်းပါ။ ကျောင်းသူဖြစ်ပါတယ်။

“[နာမည်/အလုပ်အကိုင်] desu” ဆိုတာနဲ့အလားတူ နာမ်ပုဒ်ရဲ့ နောက်မှာ “desu” ကို ဆက်ပြီး ဝါကျဖွဲ့နိုင်ပါတယ်။ “A wa B desu” “A ဟာ B ဖြစ်ပါတယ်” မှာ A ဟာ အဓိက ဆိုလိုရင်းပုဒ် သို့မဟုတ် ကတ္တား ဖြစ်ပြီး B ဟာ အဲဒါနဲ့ ပတ်သက်ပြီး ရှင်းလင်းချက် ဖြစ်ပါတယ်။ ဒီတစ်ခါ အဓိက အသုံးအနှုန်းမှာ အထက်မှာပြောတဲ့ “A wa” ရဲ့ နေရာမှာရှိမယ့် “watashi wa” “ကျွန်တော်/ကျွန်မက” ဆိုတာကို ဖြုတ်ထားပါတယ်။

သုံးကြည့်ကြရအောင်

はじめまして。アンナです。学生です。


Hajimema¹shite. A¹nna de¹su. Gakusee de¹su.

はじめまして。鈴木です。

Hajimema¹shite. Suzuki de¹su.

မင်္ဂလာပါ။ အန်းနာပါ။ ကျောင်းသူဖြစ်ပါတယ်။

မင်္ဂလာပါ။ စူဇုကီပါ။



ကြိုးစားကြည့်ရအောင်

はじめまして。[နာမည်]です。[အလုပ်အကိုင်]です。 မင်္ဂလာပါ။ [နာမည်] ပါ။


Hajimema¹shite. [နာမည်] de¹su. [အလုပ်အကိုင်] de¹su. [အလုပ်အကိုင်] ဖြစ်ပါတယ်။

① トーマス
To¹omasu
သောမတ်စ်

かいしゃいん
会社員
kaisha¹in
ကုမ္ပဏီဝန်ထမ်း

② エリン
E¹rin
အဲရင်း

きょうし
教師
kyo¹oshi
ဆရာမ



よろしくお願ひします。

Yoroshiku onegai-shima¹su.

တွေ့ရတာ ဝမ်းသာပါတယ်။

ဒီစကားစုကိုတော့ ကိုယ့်ကို ကူညီစောင့်ရှောက်ပေးမယ့် သူကို ပြောတဲ့အခါ သုံးပါတယ်။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တဲ့အခါမှာလည်း သုံးလေ့ရှိပါတယ်။ တစ်ဖက်လူက သင့်ရဲ့ သူငယ်ချင်း သို့မဟုတ် ကိုယ့်ထက်ငယ်တဲ့သူဆိုရင် “yoroshiku” လို့ပဲ ပြောလည်းရပါတယ်။

ဂျပန်ဘာသာ စာလုံးများ

ဂျပန်ဘာသာမှာ ခန်းဂျီး၊ ဟီရဂျိနာ၊ ခါတာ့ချိနာ ဆိုပြီး စာလုံး ၃ မျိုး ရှိပါတယ်။ ဥပမာ “Watashi wa Tamu desu” “ကျွန်မက တစ် ဖြစ်ပါတယ်” ဆိုတဲ့ ဝါကျကို ဂျပန်စာလုံးနဲ့ ရေးတဲ့အခါ -

私はタムです

“私” က ခန်းဂျီး၊ “は” နဲ့ “です” က ဟီရဂျိနာ၊ “タム” က ခါတာ့ချိနာ ဖြစ်ပါတယ်။

ခါတာ့ချိနာကို နိုင်ငံခြားသားတွေရဲ့ နာမည်တွေ၊ နိုင်ငံခြားဘာသာ စကားလုံးတွေကို ရေးတဲ့ အခါမှာ သုံးပါတယ်။ အခြား စကားတွေကိုတော့ ဟီရဂျိနာနဲ့ ရေးပါတယ်။ ဟီရဂျိနာနဲ့ ခါတာ့ချိနာတို့ဟာ အသံကို ကိုယ်စားပြုတဲ့ အက္ခရာဖြစ်ပြီး ခန်းဂျီးကနေ ဖန်တီးယူထားတာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကို ဖော်ပြတဲ့ အရေးပါတဲ့ အစိတ်အပိုင်းကိုတော့ သင်္ကေတစာလုံးဖြစ်တဲ့ ခန်းဂျီးနဲ့ရေးပါတယ်။

阿

ခါတာ့ချိနာ - အ

あ

ဟီရဂျိနာ - အ

山

ခန်းဂျီး - ယာမ (တောင်)



ဂျပန်ဘာသာနဲ့ ရေးထားသော ဆိုင်းဘုတ်များ

အဖြေ

- ① はじめまして。トーマスです。 かいしゃいん 会社員です。
- ② はじめまして。エリンです。 きょうし 教師です。

Hajimemashite. To'omasu de'su. Kaisha'in de'su.

Hajimemashite. E'rin de'su. Kyo'oshi de'su.